

တၢ်ရဲၣ်တၢ်ကျဲၤလၢ ၂၀၁၂ နံၣ်အဂီၢ်

- နံၤသီ - လါမ့ၤ (၂၈) သီ ဟါ တုၤ လါမ့ၤ (၃၀) သီ ဟါ, ၂၀၁၂ နံၣ်.
- တၢ်လီၤတၢ်ကျဲ - ကီၢ်ကိၣ်တဲၣ်ကရၢမိၢ်ပုၢ်လံၣ်စီဆုံကိၣ်, ရံၣ်လိၤ, ဝုၢ်ကံၢ်မဲ.
- တၢ်တိၣ်ထူ - **ပုၤကညီဖိဒီးခါအတၢ်တၢ်တဖၣ်**
Karen and modern Challenges
(ရၢ. ၁:၁၇, စံၣ်. ၁၂:၁, ၁တံၤ ၄:၁၂)

ပုၤဘၣ်မူဘၣ်ခါတဖၣ်

- * တၢ်သိၣ်လိလံၣ်စီဆုံ - (၁) သရၣ်ဒိၣ်ဒီးကထၢၣ်နၢၤဒါ
(နံၣ်ရွဲၣ်, ပုၤကညီဘျၢထံတၢ်အိၣ်ဖိၣ်သကိးတၢ်အိၣ်ဖိၣ်, အီးစထြဲလယၣ်)
(၂) သရၣ်မုၢ်ဘုဖိ - TKBC
- * တၢ်ဟ့ၣ်ထီၣ် - (၁) Karen and modern Challenges: Women Issue
- သရၣ်မုၢ်နီၢ်ဖိဂီၤ -KBC
(၂) Karen and modern Challenges: Youth Issue
- စီၤဖံထၢၣ်ထူ - ကီၢ်အီးစထြဲလယၣ်
- * တၢ်ဘါဖးဒိၣ်ကတီၢ်- (၂၉) သီ, ဟါ (၆:၀၀) နံၣ်ရံၣ်
ပုၤစံၣ်တဲၣ်တဲၣ်လီၤတၢ် - သရၣ်ဒိၣ်အဃၢၤရူဝုၣ်ရံၣ် - ကီၢ်အုဒယၣ်
ခၢၣ်စး - သရၣ်ဒိၣ်ဒဲမၢၣ် - ကီၢ်အုဒယၣ်
- * တၢ်ပၣ်စီဆုံသးတၢ်ဘါ - သရၣ်ဒိၣ်ဒီးကထၢၣ်ကွဲၣ်စံၣ်ခ့ၣ်ဘါ
- * တၢ်နီၣ် - (၁) တၢ်ရဲၣ်တၢ်ကျဲၤလီၤတံၢ်လီၤဆဲးကဘၣ်တၢ်သုးကျဲၤအီၤလၢ ပုၤခိၣ်ပုၤနီၣ်တဖၣ်န့ၣ်လီၤ.
(၂) တၢ်လဲလိၣ်လၢပုၤဘၣ်မူဘၣ်ခါမ့ၢ်အိၣ်ဒီး ကံၢ်သးကမ်းတံၣ်ကကွၢ်ဆိကမိၣ်ဝဲလီၤ.